

သခင်ကော့ The LORD'S Word

မင်းအောင်သက်လွင်စီမံဦးစီးဦးစေသည့် ဝိညာဉ်ရေးရာ စာစောင်



သင်တို့၏ ကျင့်ကြံမှုဖြင့် တို့တို့မြှောက်ပေး လိမ္မော်လော့။
သင်တို့၏ ဘုရား သခင် ထာဝရဘုရား ၏
စကား တော်ကို နားထောင်ကြလော့။ ဖေ ၅၆ ၂၆ ၁၃

အမှတ်စဉ် (၁၃၀) ဇွန်လ ၂၀၁၂ ခုနှစ် မေ့ပါရ (လစဉ်ပထမ တနှစ်ဆွေ့တိုင်း အခမဲ့ဖြန့်ချိသည်)

သိုးရိုင်းမှတ်တမ်း မင်းအောင်သက်လွင်

ကျွန်တော် ကလေးလေး ၁၀၊ လူတွေ အသိုင်းအဝိုင်းကြား ကြီးပြင်းလာခဲ့ရတဲ့ အခိုက်မှာ နှလုံးသားယိုယွင်းခြင်းနဲ့ ဆိုးညစ်နေခဲ့။



သိုးရိုင်းမှတ်တမ်း


ဆရာတွေ ဆိုဆုံးမလဲ ကျွန်တော်လေ အသိခေါက်ခတ် မျက်ကန်းတစ္ဆေ မကြောက်တဲ့ အဖြစ်မျိုးပါ ဆိုးသွမ်း မိုက်မဲရင်းနဲ့ ဆက် အသက်ရှင်ခဲ့။

ပေတရာ လမ်းမထက် ကျွန်တော်လေ မူးရှူးခဲ့ လမ်းဘေးဟာ ကျွန်တော့်အတွက် မှေးစက်ရာ၊ နေ့စဉ် ညတိုင်းဘဲ ရွက်လွှင့်နေခဲ့။ အိမ်ပေါ် ပြန်မတက်နဲ့လို့ သံမဏိ စည်းကမ်းချက်၊



အဖေ့ရဲ့ မာကျောလွန်းတဲ့ မျက်နှာ၊ အသိုင်း အဝိုင်းဆွေမျိုးများက နောက်ထပ် မလာနဲ့တဲ့။

ခင်မင်တဲ့ အပေါင်းအသင်းများ ရှောင်ခွာစွန့်ပစ်ကြ အထီးလည်းကျန် တစ်ယောက်တည်း လမ်းမမှာ ဝမ်းနည်းကြေကွဲရင်းနဲ့ လမ်းလျှောက်နေဆဲ။



မြင်သူ အားလုံးက လှောင်ပြောင် နှာခေါင်းရှုံ့ကြ ကဲ့ရဲ့ကာ အတင်းအဖျင်း ပြောကြတာ။

ကျွန်တော့်အား ကင်ပွန်းတပ်၊ သိုးရိုင်းတစ်ကောင်တဲ့။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ရဲ့ ၁၀၊

ပြန်လည်သုံးသပ်မှ အတိတ်က လွန်ကျူးတဲ့ မိုက်မြစ်ဟာ အားလုံးကြေကွဲဖို့အတွက် ဖြစ်ခဲ့ပါသလား။

ဒီလိုနဲ့ တစ်နေ့နေ့တော့ - ကျွန်တော် ပြောင်းလဲဖို့ အမေ့မျက်ရည် စီးဆင်းကျလို့လာ တိတ်တဆိတ်တိုင်းကြွေးရင်းနဲ့ ဆုတောင်းနေဆဲ။

(အဲဒီအချိန်မှာ - -) ခိုင်မာတဲ့ နှလုံးသားလည်း အရည်ပျော်စီးဆင်းဖို့ မမြင်နိုင်တဲ့ အားတစ်ခုက အတင်းအကျပ် သွေးဆောင်ခဲ့ပြီ။



သူရဲကောင်းမေမေ နန်းရထိုက်(ကနခ)

အမေဟာ အဖေ့ကို နှလုံးသားက မြစ်ဖျားခံပြီး ချစ်ခဲ့တာမို့ မှားယွင်းမှုတွေကြားမှာ အမေဟာ နာကျင်ခဲ့ရတယ်။

အမေ - ၁၀မှာ အချစ်ဟာပျောက်ဆုံးသွားခဲ့ပေမဲ့ သွေးသားဖွဲ့စည်းမှုဟာ တည်မြဲသွားတာမို့ အရှက်တကွဲ အကျိုးနည်းခဲ့ရပြန်တယ်။

ပတ်ဝန်းကျင် မှန်တိုင်းဂယက်ကြားမှာ လက်ညှိုးပေါင်းများစွာနဲ့ အရှက်ကိုဖုံးပြီး အပြစ်မဲ့ ရင်သွေးကို ကွက်မျက်ဖို့ ကြံရွယ်ခဲ့ပေမဲ့။

အမေဆိုတဲ့ မြစ်ရေဟာ သွေးထဲကို စီးဆင်းဝင်သွားတာမို့ အရှက်ကို မမှုဘဲ သားကိုမွေးခဲ့တဲ့ မေမေ။

မမြင် မရသေးတဲ့ ရင်သွေးလေးအတွက် အသက်နဲ့ အရှက်ကို ကရုမစိုက်ခဲ့တဲ့ မေမေ။

ချွေးစက်တွေနဲ့ အဲကိုကြိတ်ပြီး နာကျင်မှုဝေဒနာကြားမှာ မေတ္တာရေတွေ စီးဆင်းခဲ့တဲ့ မေမေ။

အူဝဲ ဆိုတဲ့ အသံကြားလိုက်ရချိန်မှာ နာကျင်မှု မေ့ပျောက် အရှက်တွေလဲ လွင့်ပျောက်လို့ သားကို ရင်ဝယ်ပိုက်ပြီး ပီတိဖြာခဲ့တဲ့မေမေ။

တုနိုင်းမမီ ထိုမေတ္တာသည် သားအတွက် စီးဆင်းခဲ့သည်။ အမေဟာ ကျနော်အတွက် သူရဲကောင်း မေမေ။

သူရဲကောင်းမေမေ



အမေသို့ Mary (ဖျာပုံ)

မေမေ

ပြည်ပ အလုပ်ခွင်သို့ ၂နှစ်တည်းသာ ခွင့်ပြု ပါမစ် ပေးခဲ့တဲ့ အမေရေ။ အမေ့ ပါမစ်က သက်တမ်းကုန်သော်လဲ ကိုယ်တော်ရှင်က ရှေ့ဆက်ပါမစ် ပေးနေ

သေး။ အဲဒီအတွက် သည်းခံ ခွင့်လွှတ် နားလည်ပေးလို့ အမေ့ကို Thank You ပါ။

အမေ့ဆန္ဒက ကိုယ့်ရင်ခွင်မှာ မှေးစက်စေချင်ပေမဲ့ ကိုယ်တော်ရှင်က လောကကြီးကို ခေါင်းအုံး နေခိုင်းတုံး။ အမေလိုချင်တဲ့ (သား) သားမက်လည်း ကိုယ်တော်ရှင်က မထိုက်တန်သေးလို့ မပေးသေး။

အမေလိုတဲ့ အရာ သမီးသဘောနဲ့ ဖြည့်မရလို့ ကိုယ်တော် အလိုမရှိခဲ့ရင် Sorry ပါ။ အမေ အကြွင်းမဲ့ မျှော်လင့်ချက်ကြီးမားလွန်းလို့ ကိုယ်တော်ရှင်က သမီး အသက် လေးဆယ့်ငါး ရှေ့နှစ်ထဲမှာ တွဲဖက်ပေးခဲ့ရင်တော့

ဟာလေလုယာ ကျေးဇူးတော်ရေတွက် အမေ့ကို God Blessed. (ဝန်ခံချက်။ ကိုယ်တော်ရှင်၏ ကျေးဇူးတော်သက်သက်ကြောင့် ယနေ့ထိ ကျန်းမာစွာ အသက်ရှင်ခွင့် ပေးနေသော မိခင်ကြီးသို့ ၂၀၁၂ မိခင်များနေ့ အမှတ်တရ ကဗျာ။) Mary (ဖျာပုံ)

မေမေသို့

(ထွယ်ဆန်အောင်-နမ့်ဖတ်ကာ) မနေ့ညက အိပ်မက်ထဲ ချစ်မေမေနဲ့ တွေ့ခဲ့တယ်။

မိုးလင်းသွားတော့ ဝမ်းနည်းမိ။ ဘာကြောင့် မေမေနဲ့ ဝေးနေ။ သတိရမိတယ် ချစ်မေမေ။ သမီးတို့အတွက် ပေးဆပ်ရင်း မောပန်းနေပြီလား။

အမေ့ အမောများ ပြေစေဖို့။ သမီးကြိုးစားနေ လွမ်းလိုက်တာ မေမေ။ မေမေ နေကောင်းကျန်းမာဖို့ ဘုရားမြတ်ထံ တောင်းဆုချေ။

နှလုံးသားလှတဲ့ ချစ်မေမေ။ ဘုရားရှင်ကောင်းကြီး အစဉ်အမြဲပေးပါစေ။



အမှတ်ရလျှက်ပါဖေဖေ Thian Hnem Par

ဖေဖေ

ကိုယ်တော် အလိုအရ ဤလောကသို့။ ကျမ မွေးဖွားလာ။ ဖေဖေ မေမေ ရင်ခွင်ထဲ ပျော်ရွှင်ခံစား ပူပင်သောက ကင်းဝေးလျှက် ပျော်ခဲ့ မေ့မရ။

ပျော်မြူးချိန်ကား တိုတောင်းလှ၏။ ကိုယ်တော်အလိုအရ ဖေဖေ မိသားစုကို ချန်ခဲ့ ထွက်ခွာသွား စက်တင်ဘာ ၂၀၀၈ ခုနှစ်တုံးက။ ၁၀ရဲ့လမ်းပြကြယ် ဖေဖေဟာ

ပျောက်လို့ တမ်းတ သောကစိတ်နှင့် ယစ်မူးနေစဉ် ငြိမ်သက်ခြင်းသည် လွမ်းမိုးခဲ့။ ကျန်ရစ်တဲ့ အိမ်သားများက ဖေဖေ မရှိတော့လဲ

ဖေဖေ ပုံရိပ် ပြန်လည် မြင်ယောင် အမှတ်ရလျှက်ပါ ဖေဖေ။



ကားတင်သူ TLT

ကားတင်သူ

ရေခြား မြေခြား လူမျိုးခြားကြားမှာ နားမလည်တလည် ဘာသာစကားတွေနဲ့ ကြိုးစားပြောရ အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ ဝမ်းတစ်ထွာရယ်။

ခါတစ်လေတော့လဲ တောင်ပံဖြန့်ပျံသန်း။ ပျံလွှားငှက်အဖြစ် ပြန်ချင်မိသည် အမိမြေဆီ ငါလေ တကယ်ပန်း စိတ်လဲ နွမ်းရတာကြောင့် ခါတလေတော့

အားလျော့ကာ နောက်လှည့်ပြန်ချင်။ သို့ပါသော်လဲ မျက်ဝန်းထဲမြင် သမီးငယ်ပေါ် မျှော်လင့်နေသော အမေ့ကိုပင် လူတွေအလယ် မျက်နှာ မငယ်စေချင်တာကြောင့်

ကျောင်းတုံးက သင်ယူခဲ့ "တောင်ထိပ်သို့" ကဗျာ နှလုံးသားမှာ စွဲမြဲစွာသွင်း ခရီးဆုံးတိုင် လျှောက်ဖို့ ရာပြင်

ကိုယ်တော်ပါရင် ငါလျှောက်တဲ့လမ်း ဆူးခင်းထားလဲ မကြောက်မရွံ့ ငါလျှောက်ပုံ တယ်။ အကြိမ်ကြိမ် ငါလေ ဆိုခဲ့ပေမဲ့။ သောက ဒုက္ခ ခံစားရစဉ်

အို သခင် အဘယ့်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ဟု အကြိမ်ကြိမ်ရွတ်ဆို အပြစ်မြင်ခဲ့ပြီ။

ငါလေ အကြိမ်ကြိမ် ကိုယ်တော်ရှင်ကိုလေ ကားတိုင်ပေါ်မှာ သတ်မိပြန်ပြီလေ။ TLT



မေ့နေလျှော့သလား F.Penny(Mizo) တမူး

အဘယ်လူသားမှ မရွေးချယ်သော အိုခြင်း နာခြင်း သေခြင်းတရား အချိန်တန်တော့ သေခြင်းရဲ့ အဆုံးသတ်မှာအဘယ်သို့သော လူတွေကများ လွတ်မြောက်နိုင်ကြမှာလဲ။

စည်းစိမ်ချမ်းသာ လောကရဲ့ သာယာမှုတွေနှင့် စေခိုင်း စောင့်ဆိုင်း ရပ်တန့်စေဖို့ရန် အဘယ်သို့သော သူတွေကများ ပြုလုပ်နိုင်ကြမှာလဲ။
သေခြင်းတရားရဲ့ ရွေးနှုတ်မှုအောက်မှာ ငါဆိုတဲ့ အတ္တစိတ်တွေနှင့် ကိုယ်လွတ်ရုန်းဖို့ အဘယ်သို့သော သူတွေကများ စွမ်းဆောင်နိုင်ကြမှာလဲ။
ကျင့်လည်ရာ ခနတာ လူ့ဘဝ စိတ်ကြီးမာန့်စွယ် ပြုနေအုံးပေါ့။
နိုင်ထက်စီးနင်းမှုတွေ၊ ရုတ်ချ အထင်သေးမှုတွေ၊ မနာလို ဝန်တိုမှုတွေနှင့် ကဲ့ရဲ့မုန်းတီးမှုတွေ မောက်မာ ဝေဖန်မှုတွေ မာန်ဝင့် တလွင့်လွင့် ရှိနေအုံးတော့ ဆင်းရဲချမ်းသာ လူတန်းစားမခွဲ လူကောင်းလူဆိုး လူကြီး ကလေး ကန့်သတ်ပိုင်းခြားလေ့မရှိ၊ ဝုဏ်အရည်အချင်း တိုင်းတာမှု မရှိရာ ပကတိတည်ငြိမ် အဆုံးသတ်ရမည့်လမ်း
သက်မဲ့ အုတ်ဂူဖြူလေးက အဆင်သင့် စောင့်ကြိုနေလေရဲ့။
မွေးတစ်နေ့ သေတစ်နေ့။ ဤဖြစ်စဉ် အမှန်ကို လူအများက မျက်ကွယ်ပြုလျက် မေ့လျော့နေကြပါလားနော်။ သေချာသုံးသပ် ဆန်းစစ်မိစဉ် သင်နှင့်ကျွန်ုပ်သည်လဲ ဤဖြစ်ရပ်စဉ်ကို မေ့လျော့နေသလားကွယ်။ F-Penny



အားလုံးဟာ အဖ ဘုရားသခင်ရဲ့ လက်တော်ထဲမှာဘဲ ရှိတယ်ဆိုတာကို ညီမ နားလည်မိပါတယ်။ အရာခပ်သိမ်းတိုင်းဟာ ညီမတို့ လူသားတွေ လုပ်လို့ မရပါဘူး။ အဲ့လို လုပ်ခဲ့မယ်ဆိုရင်လည်း အဆိုးတွေနဲ့ ရင်ဆိုင် ရမယ် ဆိုတာကိုလည်း နားလည်ထားပါတယ်။ အဲ့ဒါကြောင့် ညီမ သူငယ်ချင်းတွေက ညီမကို အလုပ်အသစ် ထပ်ရှာဖို့ တိုက်တွန်းခဲ့ပေမဲ့ ညီမ မလုပ်ခဲ့ပါဘူး။ ဘာဖြစ် လို့လည်း ဆိုတော့ အဖ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ ငါ၏ အကြံအစည် သည် သင်တို့၏ အကြံအစည်ထက် လည်းကောင်း ငါ၏ အကျင့်သည် သင်တို့၏ အကျင့်ထက် လည်းကောင်း သာ၍ မြင့်၏ တဲ့။ အဲ့ဒီ နှုတ်ကပတ်တော် လေးဟာ ဆိုရင် ညီမ အတွက် တကယ်ဘဲ ခွန်အားရတဲ့ နှုတ်ကပတ်တော်လေးပါ။ ဒါကြောင့် ဒီမှာ ကျန်ခဲ့ပြီး အလုပ်လုပ်ကိုင်နေတဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း ဘုရားကိုသာ အားကိုးပါ။ ဘုရားရဲ့ အကြံအစည်တော် နဲ့ အလိုတော်ကိုလည်း ဝန်ခံကြပါ။ ဘယ်နေရာ ဘယ်အခြေအနေ ဘယ်လောက်ဘဲခက်ခဲပါစေ ဘုရား မတတ်နိုင်တဲ့ အရာတစ်ခုမှ မရှိပါဘူးဆိုတာကို ဒီသက်သေခံချက်လေးနဲ့ ဝေငှပေးလိုက်ပါတယ်။ အားလုံးကို ဘုရားရှင် ဆက်လက်ပြီး ကောင်းချီးပေးပါစေ။ အာမင်။ မိချိုကို

ယေရှုအံ့ဘွယ်မေတ္တာတော် အငယ်ဆုံးသူလေး

ကျမ ကျမ်းစာကျောင်း ပြီးရင် ဘုရားအမှုတော်ဘဲ ဆောင်မယ်လို့ စိတ် ထဲမှာ ရှိပြီးသားပါ။ ကျမရဲ့ ဝါသနာ စိတ်အားထက်သန်တဲ့ အရာ ဖြစ်လို့ပါ။ ဒါပေမဲ့ ကျမ မရည်ရွယ် မစဉ်းစားမိတဲ့ အိမ်အကူ အလုပ် စင်ကာပူမှာ လာလုပ်ခဲ့ရ ပါတယ်။ ဒါဟာလဲ ကျေးဇူးတော် သက်သက်ပါ။ အဖဘုရားသခင် ပို့ ဆောင်၍ လက်တွေ့ သာသနာကွင်း ဆင်းရမု တကယ်ကို ခံစားသိရှိ ရပါတယ်။ တကယ်တမ်း သေချာ စဉ်းစား ကြည့်ရင် အိမ်ဖော်လေးတွေဟာ အငယ်ဆုံး သူလေးတွေပါလားလို့ ခံစား ကိုယ်ချင်းစာမိပြီး ဘုရားရှင်ထံမှာ ဆုတောင်းချက်တွေ တင်ပြပါတယ်။ အဖ ဘုရား သခင်ဟာ အကောင်းမြတ်ဆုံး ဘုရားရှင် တစ်ပါးတည်းပါ။ သူ့ကို အစဉ်အမြဲချစ်တယ်။ သူဟာ ကျမတို့နဲ့ အခွဲမခွာ အစဉ်အမြဲ ရှိနေပါတယ်။ သဘက် ၅:၁၆-၁၈။
အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ မခြားမလပ် ဆုတောင်းပဋနာပြုကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှာ ယေရှုခရစ်၌ ဘုရားသခင် အလိုတော်ရှိ၏။
ယေရှုအံ့ဘွယ် မေတ္တာတော် တစ်နှစ်ထက် တစ်နှစ်တိုးသိ နက်နဲကျယ်ဝန်းမြင့်သော အံ့ဘွယ်မေတ္တာတော်သည် ကြာလေ တိုးနားလည်ရ၏။ ။ အားလုံးကို ချစ်တဲ့ - အငယ်ဆုံးသူလေး။



လိမ္မာမှ အိမ်ပါမယ် မနန်း(တောင်ကြီး)

နိုင်ငံခြား ရောက်နေတဲ့ မောင်ငယ် ညီမလေးတွေ အားလုံးကို သတိပေး ရေးသား လိုက်ပါတယ်။ လိမ္မာမှ အိမ်ပါမယ် ဆိုတဲ့ အကြောင်းလေးပါ။ ဒီမှာ ရောက်နေတဲ့ အချိန် အလုပ် လုပ်ရတာ အရမ်း ပင်ပန်းပါတယ်။ ရရှိတဲ့ လစာလေးကို အင်မတန် တန်ဖိုး ထားစေချင်ပါတယ်။ မျှော်လင့်ခြင်းများစွာနဲ့ စောင့်မျှော်နေမဲ့ မိဘ မောင်နှမနဲ့ သားသမီး တွေ ရှိကြမှာပါ။ မျှော်လင့်ခြင်း ဆိုတဲ့ စကားလုံး သုံးလုံးဟာ နည်းတယ် ဆိုပေမဲ့လဲ အလွန် သိမ်မွေ့နက်နဲပါတယ်။ မိဘနဲ့ သားသမီး ကြားမှာ အမြဲ မျှော်လင့်ချက် ရှိပါတယ်။ မိဘတွေဟာ ဩဘိ- သားသမီးတွေ ကြီးလာရင် ကိုယ့်ကို တလှည့် ပြန်ပြီး လုပ်ကျွေးမှာပါလား။ တလှည့် ပြန်ပြီး ပြုစုကြမှာပါလား ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ ပြုစုခဲ့ကြပါတယ်။ သားသမီးတွေကလဲ အဆင်မပြေတဲ့ အခိုက် အတန့် လေးမှာ မိဘတွေဆီကနေ လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီးလေး ရရင် ကောင်း မှာဘဲ။ ခြေပလာ လက်ပလာနဲ့ လုပ်စားရတာ အင်မတန်ခက်ခဲပါတယ်။ ပင်ပန်း တော့ အားကိုး မျှော်လင့်နေမိပါတယ်။ ဒါကြောင့် ကိုယ့်သားသမီးတွေကို ခြေ ဗလာ လက်ပလာနဲ့ မလုပ်စားရအောင် အကောင်းဆုံး ကြယ်တစ်ပွင့်စီ ဖြစ်လာဖို့ ပြုစု ပျိုးထောင်ပေးဖို့ နိုင်ငံခြားမှာ ဖြစ်ဖြစ်၊ ပြည်တွင်းမှာ ဖြစ်ဖြစ် အလုပ်ကို ရှိုးရှိုး သားသား လုပ်ကိုင်ရင်း လိမ္မာမှ ငွေတွေ အိမ်ပါ မှာမို့ ရွာက မိဘညီအစ်ကို မောင်နှမ တွေ သားသမီးတွေက ကိုယ့်ကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်မျှော်နေတယ်ဆိုတာကို သတိတရနဲ့ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျှက် မြွေကဲ့သို့ လိမ္မာစွာ လုပ်ကိုင် စားသောက် ကြပါလို့ ရေးသား သတိပေးချင်ပါတယ်။ မနန်း (တောင်ကြီး)

ကျေးဇူးတော်ချီးမွမ်းခြင်းသက်သေခံချက် မိချိုကို

ရှေးဦးစွာ အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ အဖဘုရားသခင်ရဲ့ ကျေးဇူး တော် သက်သက်ကြောင့် ဒီစင်ကာပူနိုင်ငံမှာ တနင်္ဂနွေနံနက်ပိုင်း အလုပ် လုပ်ကိုင်ခွင့် ရရှိသည့် အတွက် အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ညီမ ဒီစင်ကာပူ နိုင်ငံမှာ အလုပ်လည်း ကောင်းမွန်စွာ လုပ်ကိုင်ခဲ့ရပါတယ်။ အလုပ်မှာလည်း အထက် လူကြီး တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တယ်။ သူငယ်ချင်းကောင်းတွေ မိတ်ဆွေကောင်း တွေနဲ့လည်း ခင်မင်ခွင့် ရရှိခဲ့တယ်။ ဒါတွေဟာဆိုရင် အဖ ဘုရားသခင်ရဲ့ ကျေးဇူး တော်သက်သက်တွေပါ။ အဲဒီလို အဆင်ပြေနေတဲ့မှာ ညီမရဲ့ S-pass renewl တင်တာ မရတဲ့ အတွက်ကြောင့် ၂၀၁၂ မြန်မာနှစ်သစ်ကူးအပြီးမှာ အမိ မြန်မာပြည်ကို ပြန်ခဲ့ရပါတယ်။ ဒါဟာ ဆိုရင်လည်း အဖ ဘုရားသခင်ရဲ့ အကြံ အစည်တော်ဘဲလို့ ညီမ ခံယူခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Spass Renewl ရဖို့ ညီမ ဆုတောင်း ခဲ့ပါတယ်။ အဲ့ဒီ အတောအတွင်းမှာဘဲ တချို့သော renewl တင်တဲ့သူတွေ မရကြတာ ကြားရတော့။ ညီမ အလှည့်ကျရင်လည်း ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ၊ အဖ ဘုရားသခင်ရဲ့ အလိုတော်ကို ဝန်ခံပုံမယ်လို့ ညီမ ဆုတောင်းခဲ့ပါတယ်။ အခု ညီမ company က ညီမကို renewl တင်တယ် rejected ထိတယ်။ နောက်တခါ သူတို့ ထပ်တင်တယ်။ rejected ထပ်ထိပြန်ရော။ ဒါနဲ့ သူတို့ ညီမကို နောက်company နာမည်နဲ့ appeal တင်ပေးတယ်။ အဲ့ဒါလည်း rejected again ဘဲ ဖြစ်ပြန်ရော။ အဲ့ဒါနဲ့ ညီမ စဉ်းစားတယ် ဒါဟာ အဖဘုရားသခင်ဆီမှာ ညီမ အတွက် ဒီထက် ကောင်းတဲ့ အကြံအစည် ရှိမှာဆိုပြီး ကိုယ့်ကိုကိုယ် မြေသိမ့်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမ တခြား အလုပ်အသစ် ရှာဖို့ စဉ်းစားခဲ့ပါသေးတယ်။ ညီမကို သူတို့ appeal letter တင်ပေးချိန်မှာပေါ့။ ဒါပေမဲ့



ရယ်စရာကောင်းသော သက်သေခံချက်များ - ၁ ရှိုးရူ(ကွေ့ကုန်းအသင်းတော်)

(အများအပြင်မှာ ဒီသက်သေခံချက်လေးတွေဟာ ရယ်စရာလေးတွေ။ သေးသေးမွှားမွှား ကိစ္စလေးတွေပါလို့ ထင်မိကြမှာပါ။ ဒါပေမဲ့ ဘုရားသခင်သည် မုန့်ညှင်းစေ့၊ စာငှက်လေး ဆံပင်ချည်မျှင်လေးက အစ စိတ်ဝင်စား ကူမ ကွယ်ကာပေးတဲ့ ဘုရားဖြစ်တယ် ဆိုတာ သိစေဖို့ ဒီသက်သေခံချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အယ်ဒီတာ) ၃-၄-၁၂ ရက်နေ့က ဘုရားသခင်က ကျမကို အထူးဘဲ ကူမ တဲ့အကြောင်း သက်သေခံ ချင်ပါတယ်။ ဘုရားသခင်က လူတွေ မတတ် နိုင်တဲ့ သေးငယ်သော အရာ လေးတွေက အစ ကူညီခဲ့ပါတယ်။ အဲဒီနေ့ မနက် အစောကြီးမှာ သူငွေရဲ့ အဖြူရောင် အင်္ကျီလေးကို အရောင်ကျွတ် လွယ်တဲ့ အခြားအရောင် အဝတ်တွေနဲ့ ရောပြီး လျှော်မိလိုက်ပါတယ်။ ကျမ သူငွေမှာ ယူနီဖောင်း အဖြူရောင် အင်္ကျီ သိပ်မရှိပါဘူး။ သူ ခေးရဲ့သွားရင် ဒီ အဖြူရောင် အင်္ကျီ လေးကို အမြဲဝတ်နေကျပါ။ ကျမ တမနက်လုံး ချွတ်ဆေးတွေနဲ့ ချွတ်ပါတယ်။ လုံးဝ မရပါဘူး။ နောက်ဆုံး ဆုတောင်းလိုက်ပါတယ်။ အဖြူရောင် အင်္ကျီလေး အရောင် ကျွတ်ပြီး သန့်သွားရင် သခင်စကားမှာ သက်သေ ခံပုံမယ်လို့လဲ ဘုရားသခင်ကို ကတိပေးမိပါတယ်။ ချွတ်ဆေးတွေနဲ့ စိမ်ထားတယ်။ ဖုန်းဆက်ပြီး ညီမလေးကို ကူပြီး ဆုတောင်းပေးဖို့ အကြောင်းကြားလိုက်ပါသေးတယ်။ ဆေးမကျွတ်ရင် ဒေါ်လာ တစ်ရာကျော် တောင်လျော်ပေးရမှာဖြစ်ပါတယ်။ အလျော် ပေးရတာထက် ပွစိမ့်နဲ့ အပြောခံရဖို့ ဘယ်တော့မှ ဆုံးမှာ မဟုတ်ပါဘူး။ နေ့လည် ၁၂နာရီ ထိုးနေပါပြီ။

အရောင်တွေက ရှိနေတုံးပါဘဲ။ ချွတ်ဆေး သုံးခွက် ထပ်ထည့်ပြီး စိမ်လိုက်ပါတယ်။ ၁၅ မိနစ်လောက်ကြာတဲ့ အခါမှာတော့ အဖြူရောင် အင်္ကျီလေးမှာ ဘာအရောင်မှ စွန်းကွက် မနေတော့ပါဘူး။ ပျော်လွန်းလို့ ကျမ ထရပ်လို့မိပါတယ်။ ဘုရားသခင်က ကျမတို့ ဆုတောင်းတဲ့အတိုင်း အသေးအဖွဲ့ အရာလေးတွေကိုလဲ စိတ်ဝင်စားတယ် ဆိုတာ သက်သေခံလိုက်ပါတယ်။ ဒီဟာလေးအားဖြင့် ရလိုက်တဲ့ ဝိညာဉ် ခွန်အား ကတော့ ကျမတို့ အသက်တာမှာ စင်ကာပူမှာ အလုပ်လာလုပ်တဲ့ အခါမှာ အသား အရောင်ကဲ့၊ ဘာသာကဲ့၊ လူမျိုးကဲ့၊ ဓလေ့ထုံးစံနဲ့ စကားတွေကဲ့ နဲ့ အတူတူ သွားလာရင်း သူတို့တွေရဲ့ ဓလေ့ ထုံးစံ အပျော်လွန်တာတွေ၊ အပြစ် လုပ်တာ တွေဟာ ကျမတို့ ရဲ့ ဖြူစင်တဲ့ ယုံကြည်သူ အသက်တာကို စွန်းကွက် မည်းညစ် လာစေပါတယ်။ အဲဒီလို ဘာသာကဲ့၊ ဓလေ့ကဲ့သူတွေနဲ့ ရောနှောပြီး ကျမတို့ရဲ့ သန့်ရှင်း ဖြူစင်ပြီးသား အသက်တာကို အပြစ်ဆိုတဲ့ အမည်းရောင်တွေနဲ့ မစွန်းကွက်မိစေဖို့ ခွန်အားပေးလိုက်ပါတယ်။ ရှိုးခူ (ကွေ့ကုန်းအသင်းတော်)

ယုံကြည်မှုကြောင့်စိတ်ချမ်းသာ (ယုံကြည်သူ)

သမီး ဒီစင်ကာပူကို ရောက်လာတုံးက အရမ်းစိတ်ညစ်ခဲ့ပါတယ်။ ဘုရားရှိခိုး ဆုတောင်း ခဲ့တဲ့ ယုံကြည်မှု ကျေးဇူးကြောင့် တဖြည်းဖြည်းနဲ့ အဆင် ပြေလာခဲ့ပါတယ်။ ကျမ ရောက်ကာစမှာ ယုံကြည်သူ အစ်မ တစ်ယောက်က ကျမကို သခင်စကား စာစောင် တွေ ပေးဖတ်ပါတယ်။ ကျမ လဲ စာစောင် တွေဖတ်ရင်း ခွန်အား ရခဲ့ပါတယ်။ ကျမ ဘုရား တရားကို ယုံကြည်ပါတယ်။ ဘယ် အရာမဆို ဘုရားကို တိုင်တည် တတ် သူပါ။ ကျမရဲ့ သူဌေးက ပုရွက်ဆိတ်ကို သိပ်ကြောက်ပါတယ်။ ကျမ ရောက်ကာစက နေရာတိုင်းမှာ ပုရွက်ဆိတ်တွေကို တွေ့ရသလို မနိမ်နင်း နိုင်ခဲ့ပါဘူး။ ကျမလဲ မတတ်နိုင်တဲ့အဆုံး ပုရွက်ဆိတ်တွေ ကျမတို့ အိမ်နေရာမှာ မရှိဖို့ ဘုရားသခင်ဆီ ဆု တောင်းခဲ့ပါတယ်။ အဆင်ပြေခဲ့ရင် သခင်စကားမှာ သက်သေခံပုံမယ်လို့လဲ ကတိ ပေးခဲ့ပါတယ်။ ကျမရဲ့ ဆုတောင်း သံကို ဘုရားသခင် နားညောင်းပါတယ်။ အခုဆိုရင် ပုရွက်ဆိတ်တွေ ကျမတို့ အိမ်မှာ မတွေ့ရတာ ၅လ ကျော်သွားပါပြီ။ သခင်စကား ပရိတ်သတ်တွေကို ကျမ ဘာ ခွန်အားပေးချင်သလဲ ဆိုတော့ ဘယ်အရာမဆို စိတ် မပျက်ဘဲ ဘုရားဝတ်ပြု ဆုတောင်းရင် ဘုရားကို အမြဲ အားကိုး ဆုတောင်း ဆက်ကပ် မယ် ဆိုရင် ဘုရား သခင်က အမြဲနားညောင်း ကောင်းကြီးချပေးနေမယ် ဆိုတာပါဘဲ။ ။ ယုံကြည်သူ (ဝန်ခံချက်။ ကျမဟာ ခရစ်ယာန်ဘာသာဝင် မဟုတ်ပါဘူး။ ဘာသာခြား တစ်ဦး ဖြစ်ပေမဲ့ သခင်စကားကို ဖတ်ရင်း ခွန်အားယူကာ ဘုရားသခင်ကို အားကိုးနေတဲ့ သူတစ်ဦး ဖြစ်ပါတယ်။)

ကျမ၏စကား

ပထမဆုံး အနေနဲ့ သခင်စကားထုတ်ဝေသူနဲ့ သခင်စကားဖတ်ဖို့ငှားပေးတဲ့ ညီမငယ် အားခေါ်ရ အား ကျေးဇူးတင်ပါတယ်။ ကျမ က ခရစ်ယာန်တစ်ယောက် မဟုတ်ပါဘူး။ သို့သော် သခင်စကားကို ဖတ်လိုက်ရတဲ့ အချိန်မှာ အလုပ်ရှင် တွေရဲ့ စကားလုံးများနဲ့ ထိုးနှက်မှု ဒဏ်ကို ခံနိုင်ဖို့ ရင်ထဲမှာ ခွန်အားတွေနဲ့ အတူ အိမ်ရှင်၊ အလုပ်ရှင်ကို မေတ္တာများများပို့နိုင်ဖို့ စိတ်ဓါတ်တွေ မွေးဖွားလာပါတယ်။ ကျမလဲ အလုပ်ရှင်ရဲ့ မျက်နှာကို ကြည့်နေရတဲ့ နိုင်ငံခြားရောက် အလုပ်သမား တစ်ယောက်မို့ ဒဏ်ရာ ဒဏ်ချက် တွေက ပြောမပြနိုင်လောက်အောင် များလှပါတယ်။ ဒီလို တိုင်းတပါးရောက် နေသူတွေအတွက် သခင်စကားစာစောင်က စိတ်ဝိညာဉ်ကို ကုသတဲ့ ဆေးကောင်း တစ်ခွက်ပါဘဲ။ ဖတ်ရတဲ့ လူတိုင်းရဲ့ ရင်ထဲမှာ အလုပ်ရှင်ကို ရင်ဆိုင်ဖို့ ခွန်အားတွေ ရှိလာပါတယ်။ ဘာကြောင့် ဒီလိုရေရသလဲဆိုရင် နိုင်ငံခြားကို ပထမဦးဆုံး စရောက် တဲ့ သူတိုင်း အားငယ်မှုနဲ့အတူ အိမ်လွမ်းစိတ် သိမ်ငယ် စိတ်တွေ ဒုက္ခပေါင်းစုံကို ခံစားရပါတယ်။ အဲဒီလို အချိန်မှာ သခင်စကားကို ဖတ်လိုက်ရခြင်းအားဖြင့် နိုင်ငံခြားမှာ သူလို ကိုယ်လို ငါ့လို လူတိုင်း အလုပ်လုပ်ရင်း အခက်အခဲကြုံနေရပါလား ငါ တစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့ အတွေးလေး ရခဲ့ပါတယ်။ တစ်ချို့ကျတော့ ကိုယ့်ထက် ပို သည်းညည်းခံနိုင်တဲ့ သူတွေရဲ့ သက်သေခံချက်တွေ၊ မေတ္တာ ထားတတ်တဲ့ သူတွေ၊ အောင်မြင် အဆင်ပြေသွားတဲ့ သူတွေရဲ့ သက်သေခံချက် တွေကို ဖတ်ရတဲ့ အခါမှာ ငါလဲ သူတို့လို သည်းခံ မေတ္တာထား အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ် ခွန်အားတွေရခဲ့ပါတယ်။ သူများတွေတောင် ဒုက္ခ ပေါင်းစုံကို သည်းခံပြီး ဆက်နေနိုင်ရင် ငါလဲ သူတို့လို သည်းခံပြီး ဆက်လုပ် နိုင်ရမယ် ဆိုတဲ့ စိတ်ဓါတ် ဖြစ်လာရပါတယ်။ နောက်တစ်ခုက



ကိုယ့်ကို အလုပ်ရှင်က ဘယ်လောက်ဘဲ နိမ့်ချ စော်ကားပါစေ၊ သည်းခံစိတ်နဲ့အတူ မေတ္တာစိတ်ပါ ထားတတ် အောင် သခင်စကားက သက်သေခံချက်တွေကဘဲ လမ်းညွှန်ပေးခဲ့ပါတယ်။ ကျမ နောက်ဆုံး ရေးချင်တာကတော့ သခင်စကားကို ဒုက္ခ ရောက်သော သူတိုင်း ကြားရပါ စေလို့ ---။ ကောလင်းသူ

နိမိတ်

နိမိတ် Lနန်ကိုင်

ခရစ်တော် ယေရှုကို ယုံကြည်လက်ခံသူအားလုံး သိပြီးသား ဖြစ်မှာပါ။ သခင်ယေရှု ကယ်တင်ပိုင်ရှင် ခရစ်တော်သည် ဒီကမ္ဘာမြေပေါ်ကို ဒုတိယအကြိမ်မြောက် လူသား တွေဆီ ပြန်ကြွလာမယ်ဆိုတာကို သိလျက်တဲ့ မေ့နေတဲ့သူတွေအတွက် ပြန်လည် သတိဝင်လာအောင် သတိပေးလိုက်ခြင်းဘဲဖြစ်ပါတယ်။ သခင် ယေရှု ခရစ် ဟာ ဒုတိယ အကြိမ်ပြန်လာမယ်လို့ ပြောထားပေမဲ့ အချိန်ကို မပြောခဲ့ပါ။ သခင်ယေရှု မပြောခဲ့တဲ့ အချိန်ဟာ ဘယ်အချိန်ဖြစ်လာနိုင်တယ်ဆိုတာကို လူသား တွေ မသိနိုင်ပေမဲ့ သခင်ယေရှုပြောထားတဲ့အတိုင်း ဒီကမ္ဘာကြီးထဲက လောကလူသား တွေဆီ ပြန်လည်လာဖို့ ယေရှု အချက်ပြလို နိမိတ်အဖြစ် သူဆင်းကြွလာဖို့ လူသား တွေကို သတိပေးလို နေပါပြီ။ တိုင်းပြည်နိုင်ငံတွေလဲ တိုက်ခိုက်လို့ လူမျိုးနွယ်ချင်း ရန်တွေ သတ်နေကြလို့၊ ပင်လယ်သမုဒ္ဒရာလဲ လှိုင်းတံပိုး ကြီးလာလို့ ကမ္ဘာမြေကြီး ကလဲ တုန်လှုပ်လို့သွား။ အစာရေရှား အနာတွေ များလာတဲ့ တို့ရဲ့ ကမ္ဘာမြေ၊ ကောင်းကင် နေလဲ မိုက်မည်းဖို့ရန် ကြယ်တွေ ပျက်ကြွေလို့ လမ်း အလင်းရောင် ပျောက်ကွယ် သွားနိုင်မဲ့ နောက်ဆုံးအချိန် နီးလို့လာတဲ့ နေ့ရက်ပြီဆိုတာကို နိမိတ်နဲ့ တို့လူသားတွေကို သတိပေး အချက်ပြလို နေပါပြီ။



စေတနာ Thian Hnem Par

ဟာလေလူယာ ပထမဦးစွာ ဘုရားရှင်၏ နာမတော် ဘုန်းကြီးပါစေ။ သမီး နာမည်က သူန်းနင်ပါရီ Thian Hnem Par ဖြစ်ပါတယ်။ သမီးက ချင်းရွာလေး တစ်ရွာက လာပြီး စင်ကာပူနိုင်ငံမှာ အလုပ် တစ်ခုလုပ်ဖို့ ရောက်လာပါတယ်။ ဘုရား သခင်ရဲ့ ကျေးဇူး တော်ကို ချီးမွမ်းပါတယ်။ သမီးဟာ အရင် တုံးက အမှောင်လောကသားတွေ နည်းတူ အသက်ရှင်ခဲ့ပြီး အခု တော့ နောင်တ တရားနဲ့ မြေလှမ်းပြင်၍ အလင်းထဲမှာ လျှောက် လှမ်း နေပါပြီ။ သမီးရဲ့ အပြစ်တွေကို သီးသန့် ရေးမပြ တော့ပါဘူး။ အဖေက သမီး အပြစ်တွေကို သိနေပါတယ်။ သမီးရဲ့ အပြစ်တွေအတွက် သမီးကို ဖေဖေ ဘယ်လို ဒဏ်ခတ် ရမလဲလို့ သမီး သိချင်ပါတယ်။ သမီးကျမ်းစာထဲ၌ ဖော်ပြထားတာ ကတော့ ငါသည် လောကီသား တို့ကို အပြစ်စီရင်ခြင်းငှာ လာသည်မဟုတ်။ ကယ်တင် အံ့သောငှာ လာသည် ဆိုတဲ့ ကျမ်းပိုဒ်ဘဲ ဖြစ်ပါတယ်။ သမီး ခွန်အားများစွာ ရခဲ့ပါတယ်။ အခု အချိန်မှာတော့ သမီး နှလုံးသား တည်ငြိမ်လာခဲ့ပါတယ်။ သမီး စင်ကာပူမှာ အလုပ် လုပ်နေတာ ၂နှစ်ရှိပါပြီ။ သမီးနဲ့ အတူတူလာတဲ့ သူတွေကတော့ အိမ်ရှင်နဲ့ အဆင် ပြေလို့ တစ်လမှာ နှစ်ကြိမ်လောက် ထွက်ခွင့်ရပေမဲ့ သမီးကတော့ ထွက်ခွင့်မရပါ။ အဖေကို မေးပါတယ်။ သမီးကို ဘယ်တော့ ထွက်ခွင့်ပေးမှာလဲ။ သမီး ဘုရားကျောင်း သွားချင်တယ်။ သက်သေ ခံချင်တယ်လို့။ အိမ်ရှင်နဲ့ ခွင့်တောင်း ကြည့်တော့ အဆင် မပြေတာနဲ့ မြန်မာပြည် ပြန်ရောက်မှ သက်သေခံတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သို့သော် သမီးရဲ့ သက်သေခံခြင်းကို ဖေဖေ သိနားလည် ပါတယ်။ ၁၁-၃-၂-၁၂ မှာ မိတ်ဆွေ တစ် ယောက်ဆီက စာတိုက်မှ ပေးပို့လာတဲ့ သခင်စကား စာစောင်ကို လက်ခံ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဘုရားရှေ့ လူရှေ့မှာ ဒီစာစောင် ကနေ သက်သေ ခံလိုက်ပါ တယ်။ သမီးဟာ မိသားစုနဲ့ ဝေးနေချိန်မှာ မိသားစုကို လွမ်းတာရော အရင်က လုပ်ခဲ့မိတဲ့ အမှားအတွက်ရော စိတ်ထဲမှာ နာကျည်းပြီး အကြိမ်ကြိမ် မျက်ရည် ကျခဲ့ ပါတယ်။ တစ်နေ့မှာ မိတ်ဆွေ တစ်ဦးနဲ့ ဖုန်း အဆက်အသွယ် ရခဲ့ပြီး သမီး ခံစားရတာတွေကို ပြောပြခဲ့တယ်။ မိတ်ဆွေက သမီးကို ခွန်အားတွေ ပေးခဲ့ပါတယ်။ မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကျမ်းစာကို ပြန်ဖတ်ခဲ့ပါတယ်။



ဘုရားသခင်ဆီက ခံစားရတဲ့ ထာဝရမေတ္တာကို ကိုယ်တစ်ယောက်တည်း ကြိတ်မယူဘဲ အခြားသူတွေကို လက်ဆင့်ကမ်း သက်သေခံ ဝေငှဖို့ ကျမ သိမြင်လာခဲ့ပါတယ်။ ပျောက်ဆုံးနေသူ အဝေးရောက် နေသူအားလုံး သခင်ထံ ပြန်လှည့်လာဖို့ ကျမတို့အားလုံး သက်သေခံ ဝေငှကြပါဖို့။ လက်တွဲပြီး စိတ်အားငယ်သူ လမ်းပျောက်နေတဲ့ သူတွေကို အားပေး လမ်းပြ ကူညီပြီး ကျေးဇူးတော် အစဉ် ချီးမွမ်းကြပါဖို့လို့ စာဖတ်သူတိုင်းကို သမီး နိုးဆော်ချင်ပါတယ်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။ အာမင်။ Thian Hnem Par

ကျေးဇူးတင်ပါတယ် Thanks

ကျေးဇူးတင်ပါတယ် M.L(H.P.G)

တစ်ခါတစ်ရံ ကိုယ်က သူတပါးအား ကောင်းရန်အတွက် ပြုလုပ်ခဲ့တဲ့ အချိန်တွေ ရှိကောင်း ရှိမှာပါ။ အပြစ်ရသူဘက်မှ ကိုယ့်အား အကောင်းမြင်သူတွေ ရှိသလို အကောင်း မမြင် အဆိုးထင်သူလဲ ရှိမှာပါ။ အကောင်းမြင်သူများက ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေး ကြားရရင် ဘာမှတော့ မဟုတ်ပါဘူး။ ရင်ထဲမှာ ပီတိလေးတွေဖြစ်ကာ အားရှိသွားပါတယ်။ အကောင်းမမြင် အဆိုး ထင်သူတွေကတော့ ကျေးဇူး တင်ပါတယ် ဆိုတဲ့ စကား ပြောဖို့ နေနေသာသာ ကိုယ့်ကို ကြားမကောင်းအောင် ပြောဆိုရင် ရင်ထဲမှာ ဒေါသတွေ ဖြစ်လာရပါတယ်။ ပြီးတော့ စေတနာကို တော်ကားတယ်လို့လဲ ထင်ရပါတယ်။ စေတနာဟာ လူတိုင်းနဲ့ မတန်ဘူးဆိုတဲ့ စကားဟာ အဲဒီ သူတွေအတွက်ဘဲ ဖြစ်ပါတယ်။ တစ်ခါတုန်းက မိန်းမငယ်လေး တစ်ဦးဟာ စက်ဘီးစီးပြီး လျှောက်လည်ရင်း အမှတ်မထင်ဘဲ အသက်၅၀ လောက်ရှိတဲ့ လူကြီးတစ်ယောက်ကို ဝင်တိုက်မိသွားပါတယ်။ ထိုလူကြီး ဘာ အနာတရမှ မဖြစ်ခဲ့ပါ။ ဒါပေမဲ့ အတိုက်ခံရသူ ဖြစ်သောကြောင့် ဝှင်မိသွားပါတယ်။ လျော်ကြေး မရရင်တော့ တစ်ခုခုတော့ နောင်ကျဉ်အောင်ပြရမှာဘဲ ဆိုတဲ့ အတွေးနဲ့ မိန်းမငယ်လေးကို ရစရာ မရှိအောင် အားရပါးရ အော်ဟစ်ဆဲဆိုကြိမ်မောင်းလိုက်ပါတယ်။ ထိုမိန်းမငယ်လေးကတော့ ဘာပြန်ပြောလို့ ပြန်ပြောရမှန်း မသိတော့ပါဘူး။ နောက်ဆုံး ထိုလူကြီးပြောလို့ မောသွားချိန်ကျမှ Thank You ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်။ ဒီတုန်းပြန်စကားကို ကြားရတော့ ခုနက လူကြီး မျက်လုံးပြုံး ပါးစပ် အဟောင်းသားနဲ့ ထိုနေရာက ခပ်သုတ်သုတ် ထွက်ခွာသွားပါတော့တယ်။ M.L(H.P.G)



ဆက်ကပ်ဖို့အချိန်တန်ပြီ

ဘုရားသခင်ရဲ့ အမှုတော်မှာ ပါဝင် ဆက်ကပ်ရန် အားငယ်တတ်သော အမျိုးသမီးများ ကို အားပေးချင်ပါတယ်။ Gender (ဂျင်ဒါ)ဆိုတဲ့ အမျိုးသမီး အမြင်ဖွင့် သင်တန်းတွေ အကြီးအကျယ် ပြုလုပ်လာတဲ့ကြားက အမျိုးသမီး တွေရဲ့အားငယ်မှု၊ သိမ်ငယ်မှု၊ ရှက်ကြောက်မှုတွေနဲ့အတူ လူတော မတိုးရဲ သေးတဲ့ ဘဝလေးတွေလည်း ခုချိန်ထိရှိ နေသေးတာကို တွေ့ရပါတယ်။ အရည်အချင်း ကောင်းတွေ မဖော်ထုတ်ရဲဘဲ ချောင်လေးမှာပဲ မိမိဘဝကို ရောင့်ရဲနေတဲ့ အမျိုးသမီးများကို အားပေးဖို့ ယေရှုခရစ်တော် ဘုရားရဲ့ အမျိုးသမီးတွေရဲ့ အပေါ်ထားတဲ့ သဘောထားကို အနည်းငယ်ဝေမျှချင်ပါ တယ်။ ယေရှုခရစ်တော် ဘုရားဟာ မျက်မမြင် မရသော ဘုရားသခင်ရဲ့ပုံသဏ္ဍာန် တော်ဖြစ်တဲ့အကြောင်း ကော-ဒေး၁၅ မှာတွေ့ရပါတယ်။ ဒီတော့ ယေရှုခရစ်တော်ရဲ့ သဘောထားဟာ အဖ ခမည်းတော်ရဲ့သဘောထားပါပဲ။ ကြည့်ရအောင် ယေရှုခရစ်တော်ဟာ ရေတွင်းဘေးမှာ ရှာမရိအမျိုးသမီးတစ်ဦးနဲ့စကားပြောခဲ့တဲ့အကြောင်းလေးကို ပြန်စဉ်းစား ကြည့်ပါ။ အချိန်ကာလရဲ့အခြေအနေအရ ဂျူးလူမျိုးတွေဟာ ရှာမရိ တွေနဲ့ မဆက်ဆံကြပါဘူး။ အထူးသဖြင့် ရှာမရိအမျိုးသမီးတစ်ဦးနဲ့ စကားပြောချင်း ဟာလည်း အလွန်ရှက်ဖွယ်ရာကိစ္စဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ယေရှုခရစ်တော် ဘုရားရဲ့ သက်သေပြမှုဟာ အလွန်ထင်ရှားပါတယ်။ ငါသောက်ဖို့ရေပေးပါဆိုတဲ့ ယေရှု ခရစ်တော်ဘုရားရဲ့ လိုလိုလားလားတောင်းဆိုမှုဟာ လူမျိုးရေးခွဲခြားတတ်သော ကျား မ နို့မို့ချွတ် ဆက်ဆံတတ်သော သာမန်လူတစ်ယောက်၏ သဘောထား မဟုတ်တော့ဘဲ မေရိယအရှင်၏ သဘောထားအမှန် ဖြစ်တော်မူကြောင်း သက်သေ ထူခဲ့ပါတယ်။ အဲဒီအချိန်မှာ ထိုအမျိုးသမီး ဘယ်လိုခံစားရမလဲဆိုတာကို တွေးကြည့်ပါ။ ဘုရားရှင်ဟာ အမျိုးသမီးတွေကိုလည်း အလေးထားကြောင်း စိုးရိမ်သိမ်ငယ်မှု တွေ ပပျောက်သွားအောင် အားပေးနေကြောင်း သတိပြုစေချင်ပါတယ်။ နောက် သာဓက လေးတစ်ခုကလည်း စိတ်ပင်စားစရာပါ။ ရှက်ဖွယ်ကောင်းလောက်အောင် ဆယ့်နှစ်နှစ် တိုင်တိုင် သွေးသွန်နာစွဲသော အမျိုးသမီးတစ်ဦး ယေရှုကို တို့ထံလိုက် တဲ့အချိန်မှာ

ဝေဒနာ ပျောက်ကင်းသွားတဲ့အကြောင်းလေးပါ။ တစ်ကယ်တော့ သွေးသွန်နာစွဲသော အမျိုးသမီးဟာ လူအုပ်ထဲမှာ ရှိမနေသင့်တဲ့အပြင် အခြားသူတွေ ကိုလည်း တို့ထံခွင့် မရှိပါဘူး။ ယေရှုခရစ်တော်ဘုရားကတော့ သူ့ကိုယ့်ကြည်ခြင်းနဲ့ တို့ထံလိုက်ကြောင်း သတိပြုမိ တာနဲ့ ထိုအမျိုးသမီးဘက်လှည့်ပြီး ငါ့သမီးအားယူ လော့။ သင်၏ ယုံကြည်ခြင်း သည် သင့်ကို ကျန်းမာစေပြီလို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကို ရှင်မသဲ ငြီး၂၂ မှာတွေ့ရပါတယ်။ လူတကာက ကဲ့ရဲ့ပြီး လူတောတိုးလို့ မရတဲ့ ဒီဝေဒနာသည် အမျိုးသမီးရဲ့ တို့ထံမူအတွက် ကိုယ်တော်က အပြစ်ယူရမယ့်အစား ငါ့သမီးလို့ ခေါ်ဝေါ် သုံးနှုန်းခဲ့တဲ့အပြင် ဝေဒနာကိုလည်း ချက်ချင်းပျောက်ကင်းစေခဲ့ပါတယ်။ ဒီလောက် ဆိုးဝါးတဲ့ အခြေအနေမှာရှိတဲ့ အမျိုးသမီးတွေကိုတောင် ဘုရားသခင်က အားငယ်စိတ် တွေကိုဖျောက် အားသစ်တွေနဲ့ ဘဝသစ်ကို တစ်ဖန်ပြန်လည်ခံစားရစေ ခဲ့ပါတယ်။ ဒါတွေဟာ ထာပရဘုရားသခင်ရဲ့ သဘောထားအမှန်တွေဖြစ်တယ် ဆိုတာကို အပြည့် အဝ နားလည်ထားဖို့လိုပါတယ်။ ဒီတော့ လူလူချင်းရှုမြင်တတ်တဲ့ အရာတွေ၊ သတ်မှတ် ချက်တွေထက် ဘုရားရဲ့အမြင်သဘောထားနဲ့ အလိုတော်ကို ရှာဖွေရင်း ဒေါင့် တစ်နေရာမှာကပ်ပြီးနေတတ်တဲ့ အခြေအနေကြီးကို ထားရစ်ခဲ့ပါ တော့။ ကိုယ့်နဲ့ အရမ်းကို နေသားကျလွန်းနေတဲ့ အားငယ်စိတ်တွေကိုချန်ရစ်ခဲ့ပါ တော့။ သခင်ရဲ့ အမှုတော် မြတ်ထဲမှာ အမျိုးသမီးများအားလုံးလည်း တက်တက် ကြွကြွနဲ့နစ်သစ်ထဲမှာ ပါဝင် ဆက်ကပ်ဖို့ အချိန်တန်ပြီလို့ အားပေးတိုက်တွန်းရင်း။ ခရစ်တော်၌-နန်းရထိုက်

အပေးနဲ့အဖြေ



အလုပ်ရှင်တိုင်း ဝန်ထမ်းကောင်းကို လိုချင်ကြတယ်။ Agent တွေ HR ဆိုတဲ့ ဘာသာရပ်တွေက ဒါကို ဖြည့်ဆည်းပေးတဲ့ အရာဖြစ်တယ်။ အင်တာဗျူးတယ် ဆိုတာလဲ ပါတာပေါ့။ တိုးတက် အောင်မြင်နေတဲ့ ကုမ္ပဏီကြီး တစ်ခုက အင်တာဗျူး မေးခွန်းလေး တစ်ခုကို ဖောက်သည် ချပေးလိုက်ပါတယ်။ တစ်ချို့မေးခွန်းတွေမှာ အမှားအမှန် မရှိဘဲ ကိုယ် ဘာကြောင့် ရွေးသလဲဆိုတဲ့ အကြောင်းပြချက်ကိုဘဲ တင်ပြ ရတာရှိပါတယ်။ ဖြေဆို ကြည့်ပါအုံး မိတ်ဆွေ။ အဖြစ်အပျက် (၁) သင်ဟာ အလုပ် ဆက်တိုက် လုပ်နေ ရလို့ အိမ်ရေးပျက်ပြီး ပင်ပန်း နေတဲ့ နေ့တစ်နေ့ရဲ့ ညသန်းခေါင်ယံအချိန် မိုးကြီး လေကြီး ကျရောက်နေတဲ့ အချိန်မှာ ပေါ့။ အိမ်အပြန် ကိုယ်ပိုင်ကားကို တစ်ယောက် တည်း မောင်းလာစဉ် Taxi Stand တစ်ခုမှာ အောက်ပါ လူသုံးဦးကို တွေ့လိုက် ရပါတယ်။ ၁) ဖျားနာနေတဲ့ အဖွားအိုတစ်ယောက်။ ၂) NS (National Service) စစ်တပ်ထဲမှာ သင့်ကို အသက်ကယ်ခဲ့ ပေးဖူးတဲ့ သူငယ်ချင်း တစ်ယောက်။ ၃) နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ကျောင်းနေဖက် အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်။ (မှတ်ချက်။ သင့်ရဲ့ကားဟာ မောင်းသူနဲ့ အပိုတစ်ယောက် စုစုပေါင်း ၂ယောက်သာ စီးလို့ရတဲ့ ၂ယောက်စီး ကားအသေးစား ဖြစ်ပါတယ်။) ဘယ်သူ့ကို သင့်ကားထဲ ခေါ်တင်သွားမှာလဲ။ ဘယ်သူ့ကိုမှ မတင်ဘဲ မောင်းသွား မှာလား။ ဘာကြောင့်လဲ။ စဉ်းစားပြီး ဖြေကြည့် ကြပါဖို့။

ရွေးချယ်ခံရသူတစ်ယောက်ရဲ့အဖြေ

ကျနော်ရဲ့ ကားသော့ကို နံပါတ်(၂) က NS မှာ အသက်ကယ်ခဲ့ဖူးတဲ့ သူငယ်ချင်း တစ်ယောက်ကို ပေးပြီး ဖျားနေတဲ့ အဖွားအိုကို ဆေးရုံပို့ခိုင်းလိုက်ပါမယ်။ ကျနော် ကတော့ Taxi Stand မှာ နံပါတ် (၃) က ငယ်သူငယ်ချင်းနဲ့ စကားပြောရင်း စောင့်ကျန်ခဲ့မယ်။ ဖြေဆိုတဲ့အတိုင်း လုပ်ခဲ့တဲ့ သူတွေရှိရင် - - - - (ဝန်ခံချက်။ ရရှိခဲ့သော Email တစ်ခုအား ဆိုလျော်အောင် ဘာသာပြန်ဆိုပါသည်။) ဇီးရီး(၂၀၁၂ ခုနှစ်)

တယူနဲ့ပါပါ



တကာနဲ့ပါပါ- အပြစ်ဝန်ချသက်သေခံခြင်း သိုးမည်းမလေး ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ သခင်စကား စာစောင်မှာ ကျမ မှားမိ ပြုမိတဲ့ အပြစ်တွေအတွက် ဘုရား သခင်ရှေ့ လူရှေ့မှာ ဝန်ချသက်သေခံလိုက်ပါတယ်။ ကျမဟာ ဘုရားကို ချစ်ကြောက်ရုံသေတဲ့ မိန်းကလေးပါ။ အပြစ်ကို အရမ်း ရွံရှာပြီး အပြစ် မဖြစ်အောင် တတ်နိုင်သမျှ နေထိုင်တတ်တဲ့သူပါ။ ကျမ်းစာဖတ် ဆုတောင်းခြင်း နဲ့ မွေ့လျော်တဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါပေမဲ့

စင်ကာပူကိုရောက်ပြီး သိပ် မကြာခင် ကာလအတွင်းမှာဘဲ စာတန်မာရ်နတ်ရဲ့ သွေးဆောင်မှုထိ ပါသွားခဲ့ပါတယ်။ မယုံကြည်သူ တစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး မှားယွင်းခဲ့ပါတယ်။ ကျမ သူ့ကို တစ်ကယ် ချစ်လို့ ယုံမိပြီး ပုံအပ်မိခဲ့ပါတယ်။ နောက်ပိုင်း သူ့မှာ ရွာက အိမ်ထောင် ရှိပြီး စင်ကာပူမှာလဲ ကျမ အပြင် တခြားမိန်းမ ရှိကြောင်း သိခဲ့ရပါတယ်။ ကျမ အရမ်း ပူလောင် သွားခဲ့ပါတယ်။ လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ပေမဲ့ သူ့မှာ အိမ်ထောင် မိသားစု ရှိပြီးသားဖြစ်လို့ ကျမ နောက်ဆုတ် ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နှစ် လောက် ကြာတဲ့အခါမှာ နောက်ထပ် မယုံကြည်သူ တစ်ယောက်ကို သူငယ်ချင်း တစ်ယောက် မိတ်ဆက်ပေးလို့ မိတ်ဆွေတွေဖြစ်ပြီး တဆင့်တက် ချစ်ကြိုက်မိခဲ့ပြန် ပါတယ်။ ဒီတစ်ခါလဲ ကျမ သူ့ကို နှစ်နှစ်ကာကာ ချစ်မိတာပါ။ သူ ကျမကို လက်ထပ်ခွင့် တောင်းပါတယ်။ ကျမ မိသားစုနဲ့ မြန်မာပြည် ပြန်ပြီး သူ့သွား တွေ့ခဲ့ပါတယ်။ မြန်မာပြည်ပြန် လက်ထပ်ဖို့ စီစဉ်ခဲ့ပြီး ဒုတိယအကြိမ်သူနဲ့ မှားခဲ့ပြန် ပါတယ်။ ပတ်ဝန်းကျင်ရဲ့ သွေးထိုးမှုကြောင့် သူနဲ့ ကျမ လမ်းခွဲခဲ့ရပါတယ်။ ကျမ အရမ်းကို ဝမ်းနည်းခဲ့ပါတယ်။ သွေးသားဆန္ဒကြောင့် မဟုတ်ဘဲ တကယ် ချစ်မြတ်နိုး လို့ ဘဝကို ပုံအပ်မိခဲ့တဲ့ ကျမရဲ့ အမှားပါဘဲ။ ယောက်ျားတွေကို စိတ်နာခဲ့တယ်။ ဒီလိုနဲ့ နောက်ထပ်တစ်နှစ်လောက်ကြာတဲ့ အခါမှာ လူမျိုး ဘာသာတူတဲ့ ကောင်လေး တစ်ယောက်နဲ့ ကျမ ချစ်ကြိုက်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လူမျိုးရော ဘာသာပါ တူတဲ့အတွက် သူ့ကို ကျမရဲ့ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကျမဟာ အရမ်း ရိုးပြီး အ ပါတယ်။ သူများပြောတဲ့ စကားကို လွယ်လွယ်နဲ့ ယုံတတ်ပါတယ်။ ဒီတစ်ခါလဲ သူက ဒီပုတ်ထဲက ဒီပဲ ပါဘဲ။ သူနဲ့ ကျမ အတူတူ နေဖို့ တောင်းဆို ပါတယ်။ ကျမ အကြိမ်ပေါင်းများစွာ သူ့ကို ငြင်းခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ ကျမ အတူတူ နေပြီးတဲ့ နေ့မှာဘဲ သူ ကျမကို လမ်းခွဲလိုက်ပါတယ်။ ကျမ အရမ်းဝမ်းနည်း နောင်တ ရခဲ့ပါ တယ်။ ကိုယ့် ယုံကြည်သူ အချင်းချင်းရဲ့ သစ္စာဖောက်မှုကိုခံရလို့ ပိုပြီး နောင်တရ ဝမ်းနည်းခဲ့ပါတယ်။ ကျမ တစ်လ တစ်ခါ ပွဲတော် မဝင်ရပါဘူး။ အပြစ်ရှိတဲ့ သူအဖြစ် ခံစားရလို့ပါ။ နေ့စဉ်ရင်ထဲမှာ ပူလောင်နေပါတယ်။ ငါ အပြစ် ဝန် မချမချင်း ဘုရား သခင် ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ နောင်တ ရခြင်းနဲ့ အတူ ကျမရဲ့ အပြစ် တွေကို ဝန်ချရင်း ညီတွေ ညီမတွေ အစ်မတွေ အစ်ကိုတွေ မောင်လေးတွေ ကျမလို အဖြစ်မျိုး အမှားမျိုး မမှားမိ မကျူးလွန်မိကြဖို့ အိမ်ထောင်မပြုခင် အတူတူ မနေကြဖို့ သွေးသားဖောက်ပြန်မှု မရှိကြဖို့ စာတန်ရဲ့ နောက်လိုက်တွေ မဖြစ်ကြဖို့ အများ နည်းတူ မိုးခါးရည် မသောက်ကြဖို့ သိုးမည်းမလေးရဲ့ အဖြစ်မှန်ကို ရင်နာနာနဲ့ သက်သေခံလိုက်ပါတယ်။ ကျမ မှားမိခဲ့တဲ့ အပြစ်တွေအတွက် ဘုရားသခင်ရှေ့မှာ ဝန်ချ တောင်းပန်ရင်း သက်သေခံလိုက်ပါတယ်။ ။ သိုးမည်းမလေး



ဆု (အယ်လ်ထုရော်)

ဒီတစ်ခါတော့ တကယ့်ကို မနေနိုင်တော့လို့ပါ။ ဘုရားသခင်ကို အကြိမ်ပေါင်းများစွာ သခင်စကား စာစောင်မှာ သက်သေခံဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ခါမှ မအောင်မြင် ခဲ့ပါဘူး။ အပျင်းရောဂါ စွဲကပ်နေတဲ့ စာတန်ရဲ့ စုံစမ်းနောက်ယုတ်မှုအောက်မှာ လျှောင်ပိတ် နေခဲ့မိပါတယ်။ ဘုရားသခင် ကောင်းမြတ်ပါတယ်။ နာမတော်သည် အစဉ် အမြဲ တည်ပါစေ။ ကျမ အနည်းငယ် သက်သေခံချင်ပါတယ်။ ကျေးဇူးတော်အပေါင်းကို ချရေး ရမယ်ဆိုရင် အားလုံးရေးနိုင်မှာ မဟုတ်ပါဘူး။ ကျမ စိတ်ကူးနဲ့ ဆန္ဒ မရှိဘဲ တစ်နေ့မှာ အမေက ကျမကို စင်ကာပူသွားဖို့ လာတိုင်ပင်ပါတယ်။ တစ်သက်မှာ တစ်ခါမှ နိုင်ငံခြားသွားဖို့ စိတ်မကူးခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျမ သွားဖို့ရန် စိတ်ဆုံးဖြတ်ခဲ့ ပါတယ်။ မြစ်ကြီးနား ကနေ ရန်ကုန်အထိ သူငယ်ချင်း လေးယောက်နဲ့ ပွဲစားကို အားကိုးတကြီးနဲ့ လာခဲ့ပါတယ်။ အားလုံးထဲမှာ ကျမ အဆင်အပြေဆုံးပါဘဲ။ ပထမဦး ဆုံး အပြင်ထွက်ခွင့်ရပါတယ်။ ကျမ တော်လို့ ကောင်းလို့ မဟုတ်ပါဘူး။ ကိုယ်တော် ကောင်းမြတ်လို့ပါဘဲ။ ကျမကို ခေါ်မဲ့ အိမ်ရှင်တွေက အင်တာဗျူးမေးပါတယ်။ ကလေး ထိန်းတတ်သလား။ ထမင်း ချက်တတ်သလား။ သက်ကြီးရွယ်အိုတွေ ကိုထိန်းတတ် သလားတဲ့။ ကျမ ဘာမှ မငြင်းဘဲ Yes လို့ဖြေခဲ့ပါတယ်။ ကျမမှာ ကြောက်စိတ်လုံးဝ မရှိပါဘူး။ အဆင်ပြေမယ်ဆိုတာ ကြိုသိနေတယ်လေ။ သူငယ်ချင်းတွေကတော့ အရမ်း ပင်ပန်းမှာဘဲ ဆိုပြီး စိတ်ဓါတ်ကျနေကြတယ်။ ကျမ ၁၄-၁၇-၂၀၀၉ မှာ ရောက်လာ ခဲ့ပါတယ်။ ဘုရားသခင် သမီး ထမင်း လုံးဝ မချက်တတ်ဘူးဆိုတာ ကိုယ်တော် သိတယ်နော်လို့ ဆုတောင်းခဲ့ပါတယ်။ ကျမ ဆုတောင်းပြည့်ခဲ့ပါတယ်။

ကလေး နှစ်ယောက်နဲ့ ကားလဲ မဆေးရဘူး။ ထမင်းမချက်ရဘူး။ သက်ကြီးရွယ်အိုလဲ မကြည့်ရဘူး။ ဘာမှ မလုပ်ရဘူး။ ဘာမှ မလုပ်လဲ အိမ်ရှင်တွေက ဘာမှ မပြောဘူး။ ဘာမှလဲ မယ်မယ်ရရ မခိုင်းဘူး။ ဒါပေမဲ့ ကျမ အခွင့်အရေး မယူပါဘူး။ အားလုံး အဆင်ပြေအောင် လုပ်ပေးတယ်။ ကျမ ခွင့်ရက် မရှိဘဲ အလုပ်လုပ်နေတာပါ။ အပြင် မထွက်ရလဲ ကျမ ပျော်ပါတယ်။ မွန်းကျပ်တာလဲ မရှိဘူးလေ။ ဘုရားကျောင်းမှာ ဆရာက ဟောတယ်။ ဘုရားသခင်ပွင့်ပေးထားတဲ့ တံခါးကို ဘယ်သူမှ ပိတ်လို့ မရဘူး တဲ့။ ဝသက် ၅:၁၇-၁၈ ခွန်အားယူကြပါဖို့။ ။ L-ထုရော်

နုလုံးသားယဇ်

နုလုံးသားယဇ်ပူဇော်ကြမယ်။ ဖိုးလေး(အင်းစိန်)

ရှေးဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကျမ စင်ကာပူကို ရောက်တဲ့ ၁နှစ်နဲ့ ၈လ မှာ အိမ် ၂ အိမ် ပြောင်းခဲ့ရပါတယ်။ ပထမ မိသားစု ရယောက်ရှိတဲ့ အိမ်မှာ ကျမ အဆင်ပြေစွာ အလုပ်လုပ်ခဲ့ရပါတယ်။ မနက်မိုးလင်း ဘုရားဂုဏ်တော်ချီးမွမ်းရင်း အလုပ်ကို လုပ်ခဲ့ရပါတယ်။ နေ့လယ် ထမင်းစားပြီး ကျမ်းစာဖတ် ဝိညာဉ်ခွန်အားရမဲ့ စာအုပ်များ ဖတ်ခဲ့ပါတယ်။ ညစောစောအိပ်ပြီး မနက်စောစောထလျက် နေ့စဉ်ရက် တိုင်း ပျော်ရွှင်သော နေ့ရက်များကို ဖြတ်သန်းခဲ့ရပါတယ်။ အလုပ်မများတဲ့ အချိန်တွေမှာဆို သီချင်းနားထောင်ဖို့ ကျမ အဒေါ်က သူ့ဟန်းဖုန်းကို ကျမ ကိုပေးထားပါတယ်။ ဒီလိုနဲ့ ကျမ မျက်နှာချင်းဆိုင် အိမ်ရှေ့က မြန်မာအမျိုးသမီး တစ်ယောက်နဲ့ ခင်မင်နေရာက ကျမ ချစ်သူ ရသွားပါတယ်။ မယုံကြည်သူ တစ်ယောက်နဲ့ ကျမ ချစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘုရားကို ပေးရမဲ့ အချိန်တွေကို ချစ်သူကို ပေးခဲ့ပါတယ်။ နောက်ပိုင်း ကျမ အလုပ်ထဲမှာ အဆင်မပြေမှုတွေ ကြုံလာတဲ့ အခါမှာ ဘုရားကို အားကိုးရမဲ့အစား ဘုရားသခင်ဆီမှာ ခွန်အားတောင်းခံရမဲ့အစား ကျမရဲ့ ချစ်သူကိုဘဲ ရင်ဖွင့်တိုင်ပင်ခဲ့မိပါတယ်။ ဒါနဲ့ အိမ်ရှင်ကို ကျမ ပြန်မယ်လို့ ပြောတော့ အိမ်ရှင်က မပြန်ခိုင်းဘဲ သူ့ညီမ အိမ်ကို ပို့ပေးလိုက်ပါတယ်။ ကျမ ချစ်သူနဲ့ လမ်းခွဲပြီး နောက်ထပ် ချစ်သူတစ်ယောက်နဲ့ ချစ်ခဲ့ပြန်ပါတယ်။ ကျမ နောက်ထပ် လုပ်ရတဲ့ သူဌေးညီမ အိမ်မှာ နားရက်မရှိ နားချိန်မရှိဘဲ ပင်ပန်းကြီးစွာ အလုပ် လုပ်ခဲ့ရပါတယ်။ ကျမ ငိုကြွေးခဲ့ရပါတယ်။ ဘုရားကို မေ့လျော့ပြီး နုလုံးသား ကိုဘဲ ဦးစား ပေးခဲ့မိပါတယ်။ နောက်ပိုင်း ဘုရားကျောင်း မသွားတော့ဘဲ ချစ်သူ နောက် တကောက်ကောက်လိုက်ပြီး ဘုရား မကြိုက်တဲ့ အရာတွေကို ပြုလုပ်မိခဲ့တယ်။ နောက်ပိုင်း ကျမ ကျန်းမာခြင်းတွေ ချို့တဲ့လာခဲ့တယ်။ အချိန်တိုင်း ငြိမ်သက်ခြင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။ ကျမကိုယ် ကျမ ပြန်သုံးသပ်မိပါတယ်။ ကျမ ဘုရားကို ဥပေက္ခာပြုပြီး လမ်းမှားပေါ်မှာ လျှောက်နေတယ်ဆိုတာ တွေးမိလာတဲ့ အခါမှာ နောင်တ တရားနဲ့ ဘုရားသခင် ခြေတော်ရင်းမှာ အပြစ်တွေကို ဝန်ချမိခဲ့ပါ တယ်။ နုလုံးသားအသစ်နဲ့ လူသစ် ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ ဘုရား ဘုန်းတော် ထင်ရှားတဲ့ အသက်တာနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဘုရားအစေကို ခံဖို့ ကျမ ဆုံးဖြတ်ခဲ့ပါတယ်။ ။ဖိုးလေး (အင်းစိန်)

ကျေးဇူးတော်ချီးမွမ်းခြင်း မလေး(တပ်ကြီးကုန်းအသင်းတော်-မှော်ဘီ)



နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်း ဘွယ် ဖြစ်၏။ ဆာလံ ၁၁၃၁။ ကျွန်ုပ်တို့ရဲ့ မျက်မှောက်ခေတ်ကာလကြီးဟာ အလွန် တရာမှ ဆိုးရွားလာပြီ ဖြစ်တဲ့ အတွက် အခက်အခဲ ဆင်းရဲ ဒုက္ခတွေ ဟာလဲ ပိုပြီး များပြားလာပြီ ဖြစ်ပါတယ်။ ဒီလို ခက်ခဲ ဆိုးယုတ်တဲ့ကာလမှာ စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေကြတဲ့ ကျမတို့ ယုံကြည်သူများဟာလဲ ကိုယ်တော်ရှင်ရဲ့ ကျေးဇူး တော် ကို ရေတွက်ချီးမွမ်းဖို့ ကျေးဇူးတင် စကား ပြောဖို့မေ့လျော့ကောင်း မေ့လျော့ နေမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အသက်တာမှာ အခက်အခဲ တွေ့တဲ့အခါမှာ ဆုတောင်း နေယုံနဲ့ မလုံလောက်ပါဘူး။ ဒီအခက်အခဲကို ကြုံစေတဲ့အတွက် ကိုယ်တော်ရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း တတ်ရမှာ ဖြစ်ပါတယ်။ ဒီကျေးဇူးတော် ချီးမွမ်းခြင်းရဲ့ တန်ခိုးဟာ အလွန်မှ အစွမ်း ထက်ကြောင်းကို တမန်တော် ၁၆:၂၅-၃၄ မှာတွေ့ရပါ တယ်။ ပေါလုနဲ့ သီလ ဟာ ထောင်ထဲမှာ နေနေရပါတယ်။ စိတ်ဓါတ်မကျဘဲ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း ခဲ့ကြပါတယ်။ ချီးမွမ်းသီချင်းတွေ ဆိုလိုက်တဲ့ အခါမှာ ထောင်တံခါးတွေအားလုံး ပွင့်ထွက်သွားတဲ့အပြင် ထောင်မှူးနဲ့ အိမ်သူ အိမ်သား လက်အောက် ငယ်သားတွေအားလုံး ဘုရားသခင်ကို ယုံကြည်ပြီး ဝတ္တံဇံ မင်္ဂလာ ခံယူခဲ့ကြပါတယ်။ ဒါဟာ ကျေးဇူးတော် ချီးမွမ်းခြင်းရဲ့ တန်ခိုးပါဘဲ။ ဖိ ၄၆-၇

အဘယ် အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ။ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ။ --- ဆိုပြီး ကျေးဇူးတော် ချီးမွမ်းဖို့ ဖော်ပြထားပါတယ်။ ကျေးဇူးတော်ချီးမွမ်းတဲ့ အခါမှာ လဲ စိုးရိမ်ကြောင့်ကျခြင်း ကင်းစွာနဲ့ စိတ်နှလုံးပါစွာနဲ့ တွေ့ကြုံသမျှ အရာအားလုံးကို ကျေးဇူးတင်တတ်ဖို့လိုပါတယ်။ အဲဒီလို ချီးမွမ်းလိုက်တာနဲ့ ဘုရားရှင်ပေးတဲ့ ငြိမ်သက်ခြင်းကို ခံစားရမယ်လို့ ဖော်ပြထားပါတယ်။ ဆာလံ ၅၀-၂၃။ မှာဆိုရင် ကျေးဇူးချီးမွမ်းခြင်း ယစ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူဖြစ်တယ်လို့ ဆိုထားပါတယ်။ ကျွန်ုပ်တို့ကို ကျေးဇူးတော်ချီးမွမ်းတတ်ဖို့ ဆာလံ ဆရာက သွန်သင်ထားပါတယ်။ ကိုယ်တော်ရှင်ရဲ့ ဘုန်းတော် ထင်ရှားဖို့ ရန်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းမှ တစ်ပါး အခြားအရာ မရှိပါဘူး။ ဆာလံ ၁၁၃-၃ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် တစ်နေ့တာ ခံစားရသမျှ အကြောင်း အရာတွေကို ကျေးဇူးတော် ချီးမွမ်းတတ်ရန် သက်သေခံလိုက်ပါတယ်။

ကျမ ဒီစာလေးကို ရေးနေစဉ်မှာဘဲ ကျမ အလုပ်လုပ်နေတဲ့ အိမ်က ကလေးလေးက ထမင်းစားပြီးပြီ ဖြစ်တဲ့အတွက် သူ့ပိုက်ထပ်ဆာလာတဲ့ အခါမှာ ရေခဲသေတ္တာထဲက မုန့်ကို ယူပြီး နွေးပေးဖို့ တောင်းဆိုလာပါတယ်။ ကျမလဲ သူ့ကြိုက်တဲ့ မုန့်ကို မိုက်ခရိုဝေ့ နဲ့ နွေးပူပြီးတဲ့အခါ စားလို့ ရပြီလို့ လှမ်းပြောလိုက်ပါတယ်။ ကလေးက ကျမ ဆီက မုန့်လာယူတဲ့ အချိန်မှာ သူ့အဘွားက ကလေးကို Thank you စကားပြောဖို့ သင်ပေးပါတယ်။ ကလေးက ကျမ ကို Thank you so much လို့ တရိုတသေ ပြောလာပါတယ်။ ဒီစကားလေးကို ကျမ ကြားရတဲ့ အခါမှာ ကျမ အရမ်း ဝမ်းသာသွားခဲ့ပါတယ်။ လူသားအချင်းချင်း ကျေးဇူးတင်စကားတွေ ပြောတတ်သလို ကျမတို့ကို အသက်စွန့်ချစ်တဲ့ သခင်ယေရှုရဲ့ မေတ္တာနဲ့ သူ့ရဲ့ ကျေးဇူးတော်တွေကို ကျမတို့တွေ နေ့တိုင်းချီးမွမ်းတတ်ဖို့ လိုတယ် ဆိုတာ ကျမ ရရှိတဲ့ အရာနဲ့ ခွန်အားပေး သက်သေခံလိုက်ပါတယ်။ မလေး (တပ်ကြီးကုန်းအသင်းတော် မှော်ဘီ)

တွေ အတွက် သွန်းကျခဲ့တဲ့ ယေရှုခရစ်တော်ရဲ့ အသွေးတော်(ဘယ်အပြစ်မှ မရှိတဲ့ ဘုရား သခင် ရဲ့ သိုးသငယ်အသွေးတော်) ကို ပုံဆောင်ပါတယ်။

ကြက်ဥခွံ အကွဲ၊ အနီရောင် ကြက်ဥ၊ ကြက်သွန်နီအခွံ တွေက ဘာတွေကို ပုံဆောင်နေပါသလဲ။

အမည်မသိ စာရေးဆရာတစ်ဦး ရေးထားတဲ့ ဂျရမီ ဆိုတဲ့ ကောင်လေး တစ်ယောက် အကြောင်းကို ဝေမျှပါရစေ။ ဂျရမီ လေးဟာ သူ့အတန်းထဲမှာ စာမလိုက် နိုင်ဆုံး ကျောင်းသားတစ်ယောက် ဖြစ်ပြီး ဆရာမနဲ့ အများက ခပ်ထုံထုံ ခပ်ထိုင်းထိုင်းလေးလို့ အသိအမှတ် ပြုထားခြင်း ခံရသူလေးပါ။ အတန်းပိုင် ဆရာမကတော့ ဂျရမီရဲ့ ညံ့ဖျင်းထုံထိုင်း နှေးကွေးမှုတွေကို အကြိမ်ပေါင်းများစွာ သည်းညည်းခံ သင်ကြားပေးရပေါင်း မနည်းတော့ သလို သူ့ရဲ့ မှတ်တမ်းစာအုပ်ထဲမှာလဲ ‘မှတ်ချက် “ ဆိုတဲ့ ကွက်လပ်နေရာလေးမှာ အမြဲတမ်း မင်နီသား ရေးသားရစေပြီ။ ဒီလိုနဲ့ တစ်နေ့မှာ အိစတာပွဲတော် ကျင်းပရမဲ့ အချိန်ကာလ ရောက်လို့လာပါတော့တယ်။ ဆရာမက သူ့ကျောင်းသားတွေကို နွေဦးရာသီ အကြောင်း။ အသက်တာအသစ် (ဘဝသစ်)အကြောင်း။ နဲ့ ရှင်ပြန်ထမြောက်တော်မူတဲ့ သခင် ခရစ်တော် အကြောင်းတွေကို ပြောပြထားပြီးဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ ဂျရမီ အပါအဝင် သူ့ ကျောင်းသား ကလေးငယ်တွေကို ကြက်ဥခွံပုံ ပလပ်စတစ် အရုပ်လေးကို တစ်ယောက် တစ်ခုစီ ပေးလိုက်ပြီး နောက်တစ်နေ့မှာ မိမိတို့ စိတ်ကူးရရာ အသစ်တာသစ်ကို ပုံဆောင်တဲ့ အရာတစ်ခုခု၊ ပစ္စည်းတစ်ခုခုကို ပလပ်စတစ် ကြက်ဥခွံလေးထဲ ထည့်လာဖို့ စေခိုင်းလိုက် ပါတယ်။ နောက်တစ်နေ့မှာတော့ ကျောင်းသားလေးတွေဟာ ဆရာမ ခိုင်းတဲ့ အတိုင်း စိတ်ကူး ရရာလေးတွေကို ပလပ်စတစ် ကြက်ဥခွံလေးထဲ အသီးသီး ထည့်လာခဲ့ကြပါတယ်။

ပထမ ကျောင်းသားလေးက နွေဦးရာသီမှာ ပွင့်တတ်တဲ့ ပန်းကလေးကို ထည့် ထားပါတယ်။ နောက် ကလေးတစ်ယောက်က လိပ်ပြာအရင်လေး တစ်ကောင် ထည့်လာ ပါတယ်။ နောက်တစ်ယောက်က ခူကောင်၊ ပိုးတုံးလုံးနဲ့ လိပ်ပြာဘဝ ပြောင်းလဲပုံ အဆင့် ဆင့်ကို ထည့်ထားပါတယ်။ ဒီလိုနဲ့ ဂျရမီ အလှည့်ကို ရောက်လို့လာပါတော့တယ်။ ဆရာမ က ဂျရမီရဲ့ ပလပ်စတစ်အရုပ် ကြက်ဥခွံလေးကို ဖွင့်ကြည့်လိုက်ပါတယ်။ စိတ်ပျက်စရာ ကောင်းပါတယ်။ ဂျရမီရဲ့ ပလပ်စတစ်ကြက်ဥခွံထဲမှာ ဘာမှ ရှိမနေပါ။ ဆရာမက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပြီး “ ဒီတုန်းလေး ဂျရမီ ကို ဘာခိုင်းခိုင်း နားမလည်၊ မသိတတ်ရာပါလား ” လို့ စိတ်ပျက်စွာနဲ့ မှတ်ချက်ချင်း ဂျရမီကို ကျော်ကာ နောက်က ကျောင်းသားလေး တစ်ယောက်ရဲ့ ကြက်ဥကို ဖွင့်လိုက်ပါတော့တယ်။ “ဆရာမ ကျွန်တော့် အလှည့်ကို ဘာဖြစ်လို့ ကျော်သွားတာလဲ။ ကျွန်တော့် ကြက်ဥကို ဘာမှ မပြောတော့ဘူး လား” လို့ ဂျရမီလေး က မေးလိုက်ပါတယ်။ ဆရာမက စိတ်ရှုပ်ထွေးသော အမူအရာ စိတ်ညစ်သော မျက်နှာနှင့် ဘုဆတ်ဆတ် မာကျောကျော ပြန်ပြော လိုက်တာ ကတော့ ‘ပြောချင်တယ်ဟေ့၊ ပြောချင်တယ်။ ပြောချင်လွန်းလို့ မင်းကြက်ဥခွံကို ဖွင့်ကြည့်တာ အထဲမှာ ဘာမှ မရှိလို့ ဘာမပြောရမှန်း မသိလို့ ဘာမှ မပြောတော့တာဟေ့” လို့ တစ်ခန်းလုံး ကြားအောင် အသံကျယ်ကျယ်နဲ့ ပြန်ပြော လိုက်ပါတော့တယ်။ ဂျရမီလေးက “ ဟုတ်ကဲ့၊ သခင်ယေရှုရဲ့ ဂူသင်္ချိုင်းဟာလဲ ကျွန်တော့် ကြက်ဥလို အထဲမှာ ဘာမှ ရှိမနေပါဘူး။ သခင် ယေရှု သေပြီးနောက် သူ့အဖေ အဖေမည်းတော်ဘုရားက ရှင်ပြန်ထမြောက်စေတဲ့ အတွက် သင်္ချိုင်းဂူထဲမှာ ဘာဆို ဘာမှ ရှိမနေတော့ပါဘူး။ ဒါကြောင့် ဂူနဲ့တူတဲ့ ကြက်ဥခွံထဲမှာ ဘာမှ ထပ်ထည့်စရာမလိုတော့ပါဘူး ” လို့ တိုးတိုးလေး ပြန်ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာဘဲ ကျောင်းဆင်းခေါင်းလောင်း ထိုးသွားပါတော့တယ်။ ဂျရမီနဲ့ သူငယ်ချင်း ကျောင်းသားတွေက ပျော်ရွှင်စွာ စာသင်အခန်းထဲက ထွက်ခွာ သွားကြပါတော့ တယ်။ အခန်းထဲ တစ်ယောက် တည်း ပိုရှိက်ရင်း ကျန်နေခဲ့သူကတော့ အတန်းပိုင် ဆရာမလေး ရယ်ပါ။ ဂျရမီ အပေါ်မှာ ဒေါသ အထွက်ကြီး ထွက်ခဲ့တဲ့ သူ့ဒေါသတွေဟာ ဂျရမီရဲ့ ကြက်ဥခွံလေးကြောင့် ကားတိုင်ပေါ်မှာ သူ့အပြစ်အတွက် ပေးဆပ်အသေခံသွားတဲ့ ယေရှုခရစ်တော်ကို သတိရ သွားစေတဲ့အတွက် အရည်ပျော်လို့ သွားခဲ့ပါပြီ။

(ယောရှု ၁၁:၆ ။ -- လူ သူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။)
လ အနည်းငယ် ကြာတဲ့အခါမှာ ဂျရမီလေး ဆုံးပါးသွားခဲ့ပါတယ်။ အားလုံး အတွက် အမှတ်တရ ထားခဲ့တဲ့ ပစ္စည်းလေးကတော့ အထဲမှာ ဘာမှ မရှိတဲ့ ဥခွံလေး တစ်ခု ပါဘဲ။

ပျော်ရွှင်ချိန်ခါ တေးသံသာ ၊ ယေရှု ထမြောက် ဂူထဲမှာ တံပိုးခရာ တီးမှုတ်လျက် ၊ သေခြင်းတံခါးကို သူ ရိုက်ဖျက်။
ယုံကြည်သူကို သခင်ကယ်မ ၊ ကောင်းကင်ဘုံမှာ စိုးစံကြ။


မင်းအောင်သက်လွင်

(ဝန်ခံချက်။ ။ အမည်မသိ စာဆိုရေးသားသော An Empty Egg အား ဆီလျော်အောင် မြန်မာ ဘာသာ မြန်ဆိုပါသည်)

ဥခွံ ဘာသာပြန်ဆောင်းပါး - မင်းအောင်သက်လွင်



အိစတာပွဲတော်မှာ ခရစ်ယာန်တွေဟာ ကြက်ဥတွေကို လက်ဆောင်အဖြစ် ပေး ကမ်းလှေ့ ရှိပါတယ်။ ရှေးကနည်းခေတ် ကတည်းက ကြက်ဥကို ဖွံ့ဖြိုးမှုရဲ့ သင်္ကေတ၊ စဉ်ဆက် မပြတ်သော သဘာဝတရားနဲ့ ရာသီဘဝရဲ့ အမှတ်လက္ခဏာ အဖြစ် သတ်မှတ် ကျင့်သုံး လာခဲ့ကြပါတယ်။ ခရစ်ယာန်ဘာသာ ထွန်းကားလာချိန်မှာတော့ ကြက်ဥ ရဲ့ အဓိပ္ပါယ်က ပြောင်းလဲ သွားခဲ့ပါတယ်။ ကြက်ဥ ဟာ သဘာဝတရားရဲ့ နွေဦးရာသီကို ကိုယ်စား မပြုတော့ဘဲ အသစ်တဖန် မွေးဖွားခြင်း ကိုခံယူသော လူသားဘဝကို ကိုယ်စားပြု သလို ကြက်ဥ(သို့) ဥခွံဟာ ရှင်ပြန် ထမြောက် တော်မူတဲ့ ယေရှုခရစ်တော်ရဲ့ ဗလာချည်း သက်သက် ကျန်ရစ်နေခဲ့တဲ့ ကျောက်ဂူသင်္ချိုင်းကို ကိုယ်စားပြုပါတယ်။ ((ယော ၁၁:၂၅-၂၆) ဝါသည်ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ဝါကို ယုံကြည်သော သူသည် သေလွန် သော်လည်း ရှင်လိမ့်မည်။))



ခေတ် စံနစ်၊
အဲဒီနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ တိုးတက် လာတဲ့ နည်းပညာနဲ့ လူနေမှု အဆင့် အတန်း၊ နေရာဇ အသ ကွဲလွဲမှုတွေကြောင့် နိုင်ငံ အသီးသီး၊ ခံယူချက်အသီးသီး ပေါ်လိုက်ပြီး လက်ဆောင် ပေးတဲ့ ကြက်ဥတွေဟာ အမျိုးမျိုး ပြောင်းလဲ သွားခဲ့ပါတယ်။

- > ရှုရှားနိုင်ငံ - အိစတာပွဲတော် ကြက်ဥကို ကြက်သွန်နီ အသားအခွံနဲ့ ရစ်ပိတ် ထုပ်နှောင်၊ နီညိုရောင် အရောင်ဆိုးပြီး ရေဆူဆူထဲ ထည့်ပြုတ်ထားကြပါတယ်။ အခုထက်ထိ အဲဒီ ဓလေ့ကို ကျင့်သုံးနေကျတုန်းပါဘဲ။
- > ယူကရိန်းနိုင်ငံမှာ - အိစတာကြက်ဥကို အသေးစိတ် ခြယ်မှုန်းထားပါတယ်။ ထုံးစံဓလေ့က အခုထက်ထိ ကျင့်သုံးနေသလို ယူကရိန်းလူမျိုးတွေက လက်ဆောင်အဖြစ် လဲလှယ်နေကြ ဆဲပါဘဲ။ ကြက်ဥကို လက်ဆောင်အဖြစ် ပေးတဲ့အချိန်မှာ ယေရှုရှင်ပြန် ထမြောက် တော်မူပြီလို့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်လေ့ရှိပါတယ်။
- > ဂရိနဲ့ အင်္ဂလန်နိုင်ငံမှာ - အိစတာပွဲတော်မှာ ကလေးတွေက ကြက်ဥ ပွဲတော် ကျင်းပလေ့ရှိပါတယ်။ ပြိုင်ပွဲဝင်တွေဟာ သူတို့ ကြက်ဥကို မြေပေါ်မှာ လှိုမ့်ပြီး ပြိုင်ဘက်ရဲ့ ကြက်ဥကို ကွဲအောင် ခွဲရပါတယ်။ ဂရိကလေး တွေကတော့ သူတို့ကြက်ဥကို အနီရောင်ဆေးဆိုးကြပါတယ်။ အနီရောင်ရဲ့ အဓိပ္ပါယ်ကတော့ ကားတိုင်ပေါ်မှာ အပြစ်သား